

၂၀၂၅-၂၀၂၆

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂ နှင့် အထူး  
ကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့  
ရမည့် အထူးကုန်စည်ခွန်ကြေညာလွှာ

(အခွန်ကြေညာလွှာကို မှန်ကန်ပြည့်စုံစွာဖြည့်စွက်နိုင်ရန် ညွှန်ကြားချက်ကို ဖတ်ရှုပေးပါ။)

(၁၀ ဇူလိုင် ၂၀၂၅၊ ၁၀ အောက်တိုဘာ ၂၀၂၅၊ ၁၂ ဇန်နဝါရီ ၂၀၂၆ နှင့် ၁၀ ဧပြီ ၂၀၂၆ ရက်နေ့တို့တွင် နောက်ဆုံးထားတင်သွင်းရမည့် အထူးကုန်စည်ခွန်  
ကြေညာလွှာများအတွက်)

|                                                        |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
|--------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------|--|
| ပေးပို့သည့် သုံးလပတ်အခွန်ကာလ                           | (ရက်/လ/နှစ်) _____                                                                                                                                                                                                                                                                                                                                                                                                                                                                                                                        |                                               |  |
| အခွန်ထမ်း၏<br>ကိုယ်ရေးအချက်အလက်                        | က။ အခွန်ထမ်းအမျိုးအစား : သက်ဆိုင်ရာအကွက်တွင် အမှတ်ခြစ်ပါ ▶ <input type="checkbox"/> တစ်ဦးချင်းပုဂ္ဂိုလ် <input type="checkbox"/> ကုမ္ပဏီ<br><input type="checkbox"/> နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း <input type="checkbox"/> အခြေခံသမဝါယမအသင်း<br><input type="checkbox"/> အခြားသမဝါယမအသင်းအဖွဲ့ <input type="checkbox"/> ပုဂ္ဂိုလ်စု (အခြား)                                                                                                                                                                                           |                                               |  |
|                                                        | ခ။ နေထိုင်မှု : သက်ဆိုင်ရာအကွက်တွင် အမှတ်ခြစ်ပါ ▶ <input type="checkbox"/> မြန်မာနိုင်ငံသား <input type="checkbox"/> ပြည်ပနေနိုင်ငံသား<br><input type="checkbox"/> ပြည်ပနေနိုင်ငံခြားသား <input type="checkbox"/> ပြည်တွင်းနေနိုင်ငံခြားသား                                                                                                                                                                                                                                                                                               |                                               |  |
|                                                        | ဂ။ နိုင်ငံအမည် (အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ်ဝင် နိုင်ငံဖြစ်ပါက) ▶ _____                                                                                                                                                                                                                                                                                                                                                                                                                                                                |                                               |  |
|                                                        | ဃ။ သက်ဆိုင်ရာအကွက်တွင် အမှတ်ခြစ်ပါ : <input type="checkbox"/> ပြည်တွင်းအခွန်များဦးစီးဌာနထံသို့တင်သွင်းသည့် ကနဦးကြေညာလွှာ<br><input type="checkbox"/> အောက်ဖော်ပြပါ သုံးလပတ်ကာလအတွက် ကြေညာလွှာကို ပြင်ဆင်သည့်ကြေညာလွှာ<br><input type="checkbox"/> ၃၀ ဇွန်လ ၂၀၂၅ <input type="checkbox"/> ၃၀ စက်တင်ဘာလ ၂၀၂၅<br><input type="checkbox"/> ၃၁ ဒီဇင်ဘာလ ၂၀၂၅ <input type="checkbox"/> ၃၁ မတ်လ ၂၀၂၆<br><input type="checkbox"/> ပြည်တွင်းအခွန်များဦးစီးဌာနထံသို့တင်သွင်းသည့် အပြီးသတ်ကြေညာလွှာ<br><input type="checkbox"/> လိပ်စာပြောင်းလဲခြင်း |                                               |  |
|                                                        |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
| အမည်                                                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           | အခွန်ထမ်းမှတ်ပုံတင်အမှတ်                      |  |
| ဇနီး(သို့)ခင်ပွန်းအမည် အပြည့်အစုံ<br>(အိမ်ထောင်ရှိပါက) |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           | အခွန်ထမ်းမှတ်ပုံတင်အမှတ်                      |  |
| စာပို့လိပ်စာ (စာပို့သင်္ကေတဖော်ပြပါ)                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
| နေရပ်လိပ်စာ                                            |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
|                                                        |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
|                                                        |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                               |  |
| ဆက်သွယ်ရန်ဖုန်းနံပါတ်                                  |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           | အီးမေးလ်လိပ်စာ                                |  |
| အကောက်ခွန် IE Code                                     |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           | Industry Code<br>လုပ်ငန်းအမျိုးအစားကုဒ်နံပါတ် |  |

မှတ်ချက်။ ထုတ်လုပ်သည့် အထူးကုန်စည် သို့မဟုတ် ရောင်းချသည့်ကုန်စည်များ၏ အမျိုးအမည်များကို သီးခြားပူးတွဲစာဖြင့် ဖော်ပြပါ။ ကုန်စည်ရောင်းရငွေနှင့် ရငွေများသည် ကျပ်ငွေဖြင့် ရသည့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့် ရသည့်ဖြစ်စေ၊ ငွေအမျိုးအစားအားလုံးကို ကျပ်ငွေဖြင့်ပြပါ။ နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ရာတွင် ငွေလဲလှယ်နှုန်းကို ပူးတွဲ ဖော်ပြပါ။

| အပိုင်း က                                                                        |                         | (က)                                                                                          | (ခ)                                                                           | (ဂ)                  | (ဃ)                                                         |
|----------------------------------------------------------------------------------|-------------------------|----------------------------------------------------------------------------------------------|-------------------------------------------------------------------------------|----------------------|-------------------------------------------------------------|
| ကုန်စည်ထုတ်လုပ်ခြင်း/ ရောင်းချခြင်းအပေါ်<br>ထမ်းဆောင်ရမည့် ကျသင့်အထူးကုန်စည်ခွန် |                         | ရောင်းချသည့်<br>အရေအတွက်<br>(သို့မဟုတ်)<br>အရောင်းပမာဏ<br>(အရောင်းစာရင်း<br>ပူးတွဲတင်ပြရန်။) | ဈေးကွက်ပေါက်ဈေး<br>တန်ဖိုးအဆင့်                                               | အခွန်နှုန်း          | ကျသင့်အခွန်<br>ဒေါ်လ်ကိုက်ကွက် (က) x<br>ဒေါ်လ်ကိုက်ကွက် (ဂ) |
| ၁                                                                                | (က) စီးကရက်အမျိုးမျိုး။ |                                                                                              | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး<br>ကျပ် ၈၀၀ အထိ အဆင့်မြစ်လျှင်                 | တစ်လိပ်လျှင် ၁၄ ကျပ် |                                                             |
| ၂                                                                                | (ခ) စီးကရက်အမျိုးမျိုး။ |                                                                                              | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းဈေး<br>၈၀၁ ကျပ်မှ ကျပ် ၁၁၀၀ အထိ အဆင့်<br>မြစ်လျှင် | တစ်လိပ်လျှင် ၂၇ ကျပ် |                                                             |

|    |                               |  |                                                                      |                        |  |
|----|-------------------------------|--|----------------------------------------------------------------------|------------------------|--|
| ၃  | (ဂ) စီးကရက်အမျိုးမျိုး။       |  | အလိပ် ၂၀ အထိပါ တစ်ဘူးရောင်းချေး<br>၁၁၀၀ ကျပ်နှင့်အထက်အဆင့် ဖြစ်လျှင် | တစ်လိပ်လျှင် ၃၀ ကျပ်   |  |
| ၄  | ဆေးရွက်ကြီး။                  |  |                                                                      | ၆၀%                    |  |
| ၅  | ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။ |  |                                                                      | ၆၀%                    |  |
| ၆  | ဆေးပေါ့လိပ်။                  |  |                                                                      | တစ်လိပ်လျှင် ၂ ကျပ်    |  |
| ၇  | ဆေးပြင်းလိပ်။                 |  |                                                                      | ၈၀%                    |  |
| ၈  | ဆေးတံသောက်ဆေးများ။            |  |                                                                      | ၈၀%                    |  |
| ၉  | ကွမ်းစားဆေးအမျိုးမျိုး။       |  |                                                                      | ၈၀%                    |  |
| ၁၀ | (က) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၄၀၀ ကျပ်မှ ကျပ်<br>၂၂၀၀ အထိ အဆင့်ဖြစ်လျှင်            | တစ်လီတာ ၂၆၀ ကျပ်       |  |
| ၁၁ | (ခ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၂၂၀၀ ကျပ်မှ ကျပ်<br>၄၂၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၆၈၆ ကျပ်       |  |
| ၁၂ | (ဂ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၄၂၀၀ ကျပ်မှ ကျပ်<br>၆၆၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၁၁၇၂ ကျပ်      |  |
| ၁၃ | (ဃ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၆၆၀၀ ကျပ်မှ ကျပ်<br>၈၈၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၁၆၄၆ ကျပ်      |  |
| ၁၄ | (င) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၈၈၀၀ ကျပ်မှ ကျပ်<br>၁၁၀၀၀ အထိ အဆင့်ဖြစ်လျှင်          | တစ်လီတာ ၂၁၃၈ ကျပ်      |  |
| ၁၅ | (စ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၁၁၀၀၀ ကျပ်မှ ကျပ်<br>၁၃၂၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၂၆၃၂ ကျပ်      |  |
| ၁၆ | (ဆ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၁၃၂၀၀ ကျပ်မှ ကျပ်<br>၁၅၄၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၃၁၂၅ ကျပ်      |  |
| ၁၇ | (ဇ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၁၅၄၀၀ ကျပ်မှ ကျပ်<br>၁၇၆၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၃၆၁၉ ကျပ်      |  |
| ၁၈ | (ဈ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၁၇၆၀၀ ကျပ်မှ ကျပ်<br>၁၉၈၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၄၁၁၃ ကျပ်      |  |
| ၁၉ | (ည) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၁၉၈၀၀ ကျပ်မှ ကျပ်<br>၂၂၀၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၄၆၀၇ ကျပ်      |  |
| ၂၀ | (ဋ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၂၂၀၀၀ ကျပ်မှ ကျပ်<br>၂၄၂၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၅၁၀၀ ကျပ်      |  |
| ၂၁ | (ဌ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၂၄၂၀၀ ကျပ်မှ ကျပ်<br>၂၆၄၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၅၇၉၉ ကျပ်      |  |
| ၂၂ | (ဍ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၂၆၄၀၀ ကျပ်မှ ကျပ်<br>၂၈၆၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၆၃၂၀ ကျပ်      |  |
| ၂၃ | (ဎ) အရက်အမျိုးမျိုး။          |  | တစ်လီတာတန်ဖိုး ၂၈၆၀၀ ကျပ်နှင့်<br>အထက် အဆင့်ဖြစ်လျှင်                | တစ်လီတာတန်ဖိုး၏<br>၆၀% |  |
| ၂၄ | ဘီယာအမျိုးမျိုး။              |  |                                                                      | ၆၀%                    |  |
| ၂၅ | (က) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၁ ကျပ် မှ ကျပ် ၂၀၀၀<br>အထိ ဖြစ်လျှင်                  | တစ်လီတာ ၂၁၀ ကျပ်       |  |
| ၂၆ | (ခ) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၂၀၀၀ ကျပ်မှ ကျပ်<br>၃၅၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၅၁၀ ကျပ်       |  |
| ၂၇ | (ဂ) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၃၅၀၀ ကျပ်မှ ကျပ်<br>၅၀၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၈၁၀ ကျပ်       |  |
| ၂၈ | (ဃ) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၅၀၀၀ ကျပ်မှ ကျပ်<br>၆၅၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၁၁၄၇ ကျပ်      |  |
| ၂၉ | (င) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၆၅၀၀ ကျပ်မှ ကျပ်<br>၈၀၀၀ အထိ အဆင့်ဖြစ်လျှင်           | တစ်လီတာ ၁၆၃၅ ကျပ်      |  |
| ၃၀ | (စ) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၈၀၀၀ ကျပ်မှ ကျပ်<br>၁၀၀၀၀ အထိ အဆင့်ဖြစ်လျှင်          | တစ်လီတာ ၂၀၈၅ ကျပ်      |  |
| ၃၁ | (ဆ) ဝိုင်အမျိုးမျိုး။         |  | တစ်လီတာတန်ဖိုး ၁၀၀၀၀ ကျပ်မှ ကျပ်<br>၁၂၀၀၀ အထိ အဆင့်ဖြစ်လျှင်         | တစ်လီတာ ၂၅၂၁ ကျပ်      |  |

|    |                                                                                                                                                                                                                                           |  |                                                             |                     |  |
|----|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--|-------------------------------------------------------------|---------------------|--|
| ၃၂ | (ဇ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၁၂၀၀၀ ကျပ်မှ ကျပ် ၁၄၀၀၀ အထိ အဆင့်မြှင့်လျှင် | တစ်လီတာ ၂၉၈၅ ကျပ်   |  |
| ၃၃ | (ဈ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၁၄၀၀၀ ကျပ်မှ ကျပ် ၁၇၅၀၀ အထိ အဆင့်မြှင့်လျှင် | တစ်လီတာ ၃၄၃၅ ကျပ်   |  |
| ၃၄ | (ည) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၁၇၅၀၀ ကျပ်မှ ကျပ် ၂၁၀၀၀ အထိ အဆင့်မြှင့်လျှင် | တစ်လီတာ ၃၉၆၀ ကျပ်   |  |
| ၃၅ | (ဋ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၂၁၀၀၀ ကျပ်မှ ကျပ် ၂၄၅၀၀ အထိ အဆင့်မြှင့်လျှင် | တစ်လီတာ ၄၅၆၀ ကျပ်   |  |
| ၃၆ | (ဌ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၂၄၅၀၀ ကျပ်မှ ကျပ် ၂၈၆၀၀ အထိ အဆင့်မြှင့်လျှင် | တစ်လီတာ ၅၁၆၀ ကျပ်   |  |
| ၃၇ | (ဍ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     |  | တစ်လီတာတန်ဖိုး ၂၈၆၀၀ ကျပ်နှင့် အထက် အဆင့်မြှင့်လျှင်        | တစ်လီတာတန်ဖိုး၏ ၅၀% |  |
| ၃၈ | သစ်လုံး၊ သစ်ခွဲသားများ။                                                                                                                                                                                                                   |  |                                                             | ၅%                  |  |
| ၃၉ | (က) Double Cab 4 Door Pickup ကားများ အပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ်ကား (Battery Electric Vehicle (BEV) ) များမှအပ ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။ |  |                                                             | ၁၀%                 |  |
| ၄၀ | (ခ) Double Cab 4 Door Pickup ကားများ အပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ်ကား (Battery Electric Vehicle (BEV) ) များမှအပ ၂၀၀၀ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။ |  |                                                             | ၃၀%                 |  |
| ၄၁ | (ဂ) Double Cab 4 Door Pickup ကားများ အပါအဝင် Pickup ကားများနှင့် ဘက်ထရီလျှပ်စစ်ကား (Battery Electric Vehicle (BEV) ) များမှအပ ၄၀၀၀ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။      |  |                                                             | ၅၀%                 |  |
| ၄၂ | ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ ။                                                                                                                                                                                                   |  |                                                             | ၅%                  |  |
| ၄၃ | သဘာဝဓာတ်ငွေ့။                                                                                                                                                                                                                             |  |                                                             | ၈%                  |  |
| ၄၄ | အထက်ဖော်ပြပါ ကုန်စည်များမှ ကုန်စည်ထုတ်လုပ်ရောင်းချခြင်း အပေါ်ထမ်းဆောင်ရမည့် ကျသင့်အထူးကုန်စည်ခွန် (ဒေါင်လိုက်ကွက် (ဃ)ရှိ အလျားကွက် ၁ မှ ၄၃ အထိကို ပေါင်းပါ။)                                                                              |  |                                                             |                     |  |

| အပိုင်း ခ                                                                |                                                                                                             | (က)                                                                           | (ခ)                          | (ဂ)         | (ဃ)                                                 |
|--------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------|------------------------------|-------------|-----------------------------------------------------|
| ပြည်ပသို့ ကုန်စည်တင်ပို့ခြင်း အပေါ် ထမ်းဆောင်ရမည့် ကျသင့်အထူးကုန်စည်ခွန် |                                                                                                             | ရောင်းချသည့် အရေအတွက် (သို့မဟုတ်) အရောင်းပမာဏ (အရောင်းစာရင်း ပူးတွဲတင်ပြရန်။) | ဈေးကွက်ပေါက်ဈေး တန်ဖိုးအဆင့် | အခွန်နှုန်း | ကျသင့်အခွန် ဒေါင်လိုက်ကွက် (က) x ဒေါင်လိုက်ကွက် (ဂ) |
| ၁                                                                        | သစ်လုံး၊ သစ်ခွဲသားများ (ပြည်ပသို့ကုန်)                                                                      |                                                                               |                              | ၁၀%         |                                                     |
| ၂                                                                        | အခြား ပြည်ပသို့ အထူးကုန်စည်များ (ပြည်ပသို့အထူးကုန်စည်များကို ပူးတွဲဇယားဖြင့် ဖော်ပြပါ)                      |                                                                               |                              |             |                                                     |
| ၃                                                                        | ပြည်ပသို့ တင်ပို့ရောင်းချသည့် ကျသင့်အထူးကုန်စည်ခွန် (ဒေါင်လိုက်ကွက် (ဃ)ရှိ အလျားကွက် ၁ မှ ပမာဏကို ဖြည့်ပါ။) |                                                                               |                              |             |                                                     |

|                                                                                                                                                                                                                                                                                                                                                                                                                                                                           |  |
|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--|
| <b>အပိုင်း ၈</b>                                                                                                                                                                                                                                                                                                                                                                                                                                                          |  |
| <b>အသားတင်ကျသင့် အထူးကုန်စည်ခွန် သို့မဟုတ် ပိုလျှံပေးဆောင်မှုများ</b>                                                                                                                                                                                                                                                                                                                                                                                                     |  |
| ၁။ ကျသင့်အထူးကုန်စည်ခွန် (အပိုင်း ၈၊ အလျားကွက် ၄၄ နှင့် အပိုင်း ၁၊ အလျားကွက် ၃ တို့ကို ပေါင်းပါ။)                                                                                                                                                                                                                                                                                                                                                                         |  |
| ၂။ သက်ဆိုင်ရာသုံးလပတ်အတွင်းပေးဆောင်ခဲ့သည့် စုစုပေါင်းအထူးကုန်စည်ခွန် (ချလန်အထောက်အထားများ ပူးတွဲတင်ပြရန်)                                                                                                                                                                                                                                                                                                                                                                 |  |
| ၃။ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်တွင်း၌အထူးကုန်စည်ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူခဲ့ခြင်းအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန် အတွက် သုံးလပတ်အတွင်း ခန့်မှန်းခွင့်ရှိသည့် အထူးကုန်စည်ခွန် (ပတခ(အထခ)-၀၅-၀၁၊ ပတခ(အထခ)-၀၅-၀၂ နှင့် ပတခ(အထခ)-၀၅-၀၃ တို့ကို ပူးတွဲတင်ပြရန်) (ညွှန်ကြားချက်ကိုကြည့်ပါ)                                                                                                                                                               |  |
| ၄။ ယခုသုံးလပတ်သို့ သယ်ယူလာသော ယခင်သုံးလပတ်တွင် ပိုမိုပေးဆောင်ထားခဲ့သော အထူးကုန်စည်ခွန်                                                                                                                                                                                                                                                                                                                                                                                    |  |
| ၅။ ပေးဆောင်ရန်ကျန်ပမာဏ။ အလျားကွက် ၂၊ အလျားကွက် ၃ နှင့် အလျားကွက် ၄ တို့ကို ပေါင်း၍ ရသည့်ရလဒ်ကို အလျားကွက် ၁ မှနှုတ်ပါ။ သုည သို့မဟုတ် သုည အောက်နည်းပါက "၀" ဟုဖြည့်ပါ။                                                                                                                                                                                                                                                                                                      |  |
| ၆။ ပိုမိုပေးဆောင်ထားသောပမာဏ။ အလျားကွက် ၂၊ အလျားကွက် ၃ နှင့် အလျားကွက် ၄ တို့ကို ပေါင်း၍ ရသည့်ရလဒ်မှ အလျားကွက် ၁ ကို နုတ်ပါ။ သုည သို့မဟုတ် သုည အောက်နည်းပါက "၀" ဟုဖြည့်ပါ။ ပိုမိုပေးသွင်းထားခဲ့သောငွေပမာဏကို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ နှင့်အညီ ပြန်အမ်းမည်ဖြစ်သည်။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ၄၃ နှင့်အညီ ဆောင်ရွက်ပြီးနောက် ပိုမိုပေးသွင်းထားခဲ့သော ပမာဏကျန်ရှိနေပြီး ယင်းကို နောက်လအသို့ အခွန်နှစ်အတွက် အသုံးပြုလိုပါက ဤအကွက်တွင် အမှတ်ခြစ်ပါ။ ▶ □ |  |

|                                                                                                                                                                                                                                                      |  |                          |  |
|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--|--------------------------|--|
| <b>ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူ၏ ကတိဝန်ခံချက် (ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူ မရှိပါက ဤအဆင့်ကိုဖြည့်သွင်းရန်မလိုပါ။)</b>                                                                                                                 |  |                          |  |
| အထက်ဖော်ပြပါ အချက်အလက်များသည် ကျွန်ုပ်သိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း ကျွန်ုပ်သိရှိရသော အချက်အလက်အားလုံးအရ ဝန်ခံလက်မှတ်ရေးထိုးပါသည်။<br>(မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။) |  |                          |  |
| ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူလက်မှတ်                                                                                                                                                                                                          |  | ရက်စွဲ (ရက်၊ လ၊ နှစ်)    |  |
| ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူအမည်                                                                                                                                                                                                             |  | အခွန်ထမ်းမှတ်ပုံတင်အမှတ် |  |
| လုပ်ငန်းအမည်                                                                                                                                                                                                                                         |  | လုပ်ငန်းလိပ်စာ           |  |
| လုပ်ငန်း၏ အခွန်ထမ်းမှတ်ပုံတင်အမှတ်                                                                                                                                                                                                                   |  |                          |  |
| ဆက်သွယ်ရန်ဖုန်းနံပါတ်                                                                                                                                                                                                                                |  | အီးမေးလ်လိပ်စာ           |  |

|                                                                                                                                                                                                                 |  |                       |  |
|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--|-----------------------|--|
| <b>အခွန်ထမ်း(သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်</b>                                                                                                                                                               |  |                       |  |
| အထက်ဖော်ပြပါ အချက်အလက်များသည် ကျွန်ုပ်သိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း ဝန်ခံလက်မှတ်ရေးထိုးပါသည်။<br>(မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။) |  |                       |  |
| လက်မှတ်                                                                                                                                                                                                         |  | ရက်စွဲ (ရက်၊ လ၊ နှစ်) |  |
| ပုဂ္ဂိုလ်စု ကိုယ်စား ၊ အစိုးရအဖွဲ့အစည်းကိုယ်စား သို့မဟုတ် တရားဝင်တာဝန်ယူမဖြေရှင်းနိုင်သောသူကိုယ်စား လက်မှတ် ရေးထိုးသူဖြစ်ပါက အမည်အပြည့်အစုံကို ဖော်ပြပါ။                                                        |  | ရာထူး                 |  |

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂ နှင့် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (က) တို့အရ ပေးပို့ရမည့် အထူးကုန်စည်ခွန်ကြေညာလွှာအတွက် အထွေထွေညွှန်ကြားချက်များ မည်သို့သည် အထူးကုန်စည်ခွန်ကြေညာလွှာ တင်သွင်းရမည်နည်း ။**

မည်သူမဆို ခြွင်းချက်များမှအပ အောက်ဖော်ပြပါ ဆောင်ရွက်မှုများအတွက် ကြေညာလွှာတင်သွင်းရမည်-

- အခွန်ကျသင့်သောအထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူ၊
- အခွန်ကျသင့်သောအထူးကုန်စည်ကို ပြည်ပသို့တင်ပို့သူ၊

**ခြွင်းချက်များ**

**အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် အထူးကုန်စည်ခွန် မကျသင့်စေရ။**

- ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့ တင်ပို့သော အထူးကုန်စည်များ၊
- ပြည်ပသို့ တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ခရီးသွားသူများအား အခွန်လွှတ်အရောင်းဆိုင်မှ ရောင်းချသည့်အထူးကုန်စည်များ၊
- ပြည်ပသို့ တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့ပျံသန်းပြေးဆွဲနေစဉ် လေယာဉ် သို့မဟုတ် သင်္ဘောပေါ်တွင် ရောင်းချသည့် အထူးကုန်စည်များ၊
- ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာပြီး မူလတင်သွင်းသည့်နိုင်ငံသို့ မူရင်းပမာဏ အခြေအနေအတိုင်း အကောက်ခွန်သတ်မှတ်ချက်များနှင့်အညီ ပြန်လည်တင်ပို့မည့် အထူးကုန်စည်များ၊
- ပြည်တွင်းပြည်ပအလှူရှင်များမှ ပြည်တွင်း၌လှူဒါန်းရန် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များအတွက် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်များ၊
- အပြည်ပြည်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သို့မဟုတ် သံတမန်ဆိုင်ရာ ကွန်ဗင်ရှင်းများအရ ကင်းလွတ်ခွင့်ရရှိသူတို့အတွက် တင်သွင်းလာသည့် အထူးကုန်စည်များ၊
- ပြည်ပသို့ ထွက်ခွာမည့် လေယာဉ်များတွင် အသုံးပြုမည့် လောင်စာဆီများ။

ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အခွန်ကျသင့်သည့်အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းချငွေ စုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက် မပိုလျှင် အထူးကုန်စည်ခွန် မကျသင့်ပါ။

မည်သူမဆို အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းဖြစ်ပါက ကျသင့်သည့်အခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမည်-

- အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကို ရွေးယူခြင်းမပြုမီ ပေးဆောင်ရမည်။
- ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက-
  - အထူးကုန်စည်ကို ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်။
  - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်။
- ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်။
- ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်းဖြစ်ပါက စိစစ်တွေ့ရှိသည့် နေ့မှ ခုနစ်ရက်အတွင်း ကုန်စည်ပိုင်ရှင်က ပေးဆောင်ရမည်။

**ကျသင့်သောအခွန်ကို -**

- ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်သွင်းသူက ပေးဆောင်ရမည်။ ပေးဆောင်ရမည့်အခွန်ကို အကောက်ခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်နှင့်အတူ တစ်ပါတည်း ကောက်ခံမည်ဖြစ်သည်။
- ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကို ထုတ်လုပ်သူက ပေးဆောင်ရမည်။
- ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကို တင်ပို့သူက ပေးဆောင်ရမည်။
- အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူက ပေးဆောင်ရမည်။

အခွန်ကျသင့်သော အထူးကုန်စည်များအတွက် အောက်ဖော်ပြပါနေ့ရှိ ကုန်စည်တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှု တစ်ခုခု အပေါ် အခြေပြုသတ်မှတ်ထားသည့် အခွန်နှုန်းဖြင့် တွက်ချက်ရမည်-

- ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက ထိုအထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်း ဆောင်ရွက်သည့်နေ့၊
- ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက

- အထူးကုန်စည် ရောင်းချသည့်နေ့၊
- ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်နေ့၊
- ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ပိုင်ဆိုင်ထားသော ကိစ္စရပ်တွင် စစ်ဆေးတွေ့ရှိသည့်နေ့။

## မည်သည့်အချိန်တွင် အထူးကုန်စည်ခွန်ကြေးညာလွှာ တင်သွင်းရမည်နည်း။

အထူးကုန်စည်ခွန်ကြေးညာလွှာကို အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအတွက် သုံးလပတ်ကြေးညာလွှာကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း တင်သွင်းရမည်။ အကယ်၍ သုံးလပတ်ကြေးညာလွှာ နောက်ဆုံးထားတင်သွင်းရမည့်ရက်သည် အများပြည်သူရုံးပိတ်ရက်တွင် ကျရောက်ပါက ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် တင်သွင်းရမည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားသည့် နောက်ဆုံးရက်စွဲများမှာ-

- ၁၀ ဇူလိုင်လ ၂၀၂၅
- ၁၀ အောက်တိုဘာလ ၂၀၂၅
- ၁၂ ဇန်နဝါရီလ ၂၀၂၆
- ၁၀ ဧပြီလ ၂၀၂၆

## ဒဏ်ကြေးငွေများ

အောက်ဖော်ပြပါ ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက အထူးကုန်စည်ခွန်ဥပဒေအရ ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပါသည်-

- ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရေးအတွက် ဤဥပဒေအရ တောင်းခံသည့် သတင်းအချက်အလက်များ သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသော အချိန်အတွင်း တင်သွင်းရန် ပျက်ကွက်ခြင်းအတွက် ကျပ် သိန်း ၅၀ ၊
- အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားခြင်းအတွက် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်း၊
- အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိရပါက အထူးကုန်စည်ထုတ်လုပ်သူက ယင်းသို့ ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း။

ကြေးညာလွှာ တင်သွင်းထိုက်သူဖြစ်သော်လည်း သတ်မှတ်ထားသည့်ကာလအတွင်း တင်သွင်းရန်ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေ နှစ်ရပ် အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

- ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅% အပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်က စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေးညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၁%၊
- ငွေကျပ်တစ်သိန်း။

ပေးဆောင်ရမည့်အခွန်ပမာဏတွင် အရစ်ကျပေးဆောင်ရသည့် အခွန်များလည်းပါဝင်သည်။

ကြေးညာလွှာအချိန်မီတင်သွင်းခြင်း သို့မဟုတ် အခွန်သတ်မှတ်ရက်အတွင်း ပေးဆောင်နိုင်ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့်အညီ အချိန်တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ သတ်မှတ်ချက်များနှင့်အညီ ကြိုတင်လျှောက်ထား၍ ခွင့်ပြုချက်ရရှိပါက ဒဏ်ကြေးငွေချမှတ်ခြင်းနှင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရခြင်းမှ လွတ်ကင်းနိုင်ပါသည်။

ကြေးညာလွှာတွင် မမှန်ကန်သောဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားခဲ့သော အကြောင်းအချက်တစ်ခုခုနှင့်စပ်လျဉ်း၍ အခွန်ကိုလျော့နည်းပေးဆောင်ခဲ့ခြင်း သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့ဖွယ်ရှိပြီး အဆိုပါဖော်ပြချက် သို့မဟုတ် ချန်လှပ်ထားချက်သည် အခွန်ထမ်းက ကြိုတင်ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းဖြစ်ပါက အောက်ဖော်ပြပါ ဒဏ်ကြေးငွေတစ်ရပ်ရပ်ကို ပေးဆောင်ရမည်-

- လျော့နည်းပေးဆောင်သည့် အခွန်ပမာဏသည် ကျပ်သိန်း ၁၀၀၀ ထက် ကျော်လွန်လျှင် သို့မဟုတ် ပေးဆောင်ရမည့်အခွန်၏ ၅၀% ထက် ကျော်လွန်လျှင် လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၇၅%၊
- အထက်ပါအချက်နှင့် အကျိုးမဝင်ပါက လျော့နည်းပေးဆောင်သည့် အခွန်ပမာဏ၏ ၂၅%။

မှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သော ဖော်ပြချက်ကို တင်ပြသဖြင့် စည်းကြပ်မှုပြုလုပ်ရာတွင် အမှန်ပေးဆောင်ရန် တာဝန်ရှိသော အခွန်အောက်လျော့နည်းပေးဆောင်ခဲ့ဖွယ်ရှိလျှင်ဖြစ်စေ၊ အမှန်ပြန်အမ်းရမည့်ငွေထက် ပိုမိုပြန်အမ်းခဲ့ဖွယ်ရှိလျှင်ဖြစ်စေ ဒဏ်ကြေးငွေ တစ်သိန်းငါးသောင်း အပြင် အောက်ပါဒဏ်ကြေးငွေတို့အနက် များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်-

- အမှန်ကျသင့်သည့်အခွန်နှင့် လျော့နည်းစည်းကြပ်ခဲ့နိုင်ဖွယ်ရှိသည့် အခွန်တို့၏ ခြားနားသည့်ပမာဏ၊
- အမှန်ပြန်အမ်းရမည့်ငွေကြေးနှင့် ပိုမိုပြန်အမ်းခဲ့နိုင်ဖွယ်ရှိသည့် ငွေကြေးတို့၏ ခြားနားသည့်ပမာဏ။

အခွန်ကြေးညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်းသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အခွန်စီမံအုပ်ချုပ်မှုဆောင်ရွက်ခြင်းကို တမင်ဟန်တားခြင်း သို့မဟုတ် ဟန့်တားရန်အားထုတ်ခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်း ငါးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

## အသေးစိတ် ညွှန်ကြားချက်များ

ရောင်းချခြင်း ဆိုသည်မှာ အထူးကုန်စည်ကို လက်ငင်းစနစ်ဖြင့်ဖြစ်စေ၊ အကြွေးစနစ်ဖြင့်ဖြစ်စေ၊ ဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကုန်စည်လဲလှယ်ခြင်းစနစ်ဖြင့် ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေ ရောင်းချခြင်းကိုဆိုသည်။ အထူးကုန်စည်ရောင်းချခြင်း တွက်ချက်ရာတွင် အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရမည်-

- ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည် သို့မဟုတ် ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိသည့် ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီအဖွဲ့ က သတ်မှတ်အတည်ပြုထားသည့် ဈေးကွက်ပေါက်ဈေးကို အခြေခံရမည်။ ဈေးကွက်ပေါက်ဈေး ဆိုသည်မှာ ရောင်းသူ ဝယ်သူတို့အကြား ဈေးနှုန်းထိန်းချုပ်ထားခြင်းမရှိဘဲ ရောင်းလိုအားနှင့် ဝယ်လိုအားတို့က အဆုံးအဖြတ်ပြုသည့် လက်လီရောင်းဈေး သို့မဟုတ် လက်လီ ရောင်းဈေး သတ်မှတ်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များအတွက် သတ်မှတ်ချက်နှင့်အညီ တွက်ချက်ရရှိသည့် ခန့်မှန်းရောင်းဈေးကိုဆိုသည်။
- ပြည်တွင်းသို့ တင်သွင်းသည့် အထူးကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အခြေခံရမည်။ ကုန်းပေါ်ရောက်တန်ဖိုး ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းသော အထူးကုန်စည်အတွက် အကောက်ခွန်ဥပဒေအရ သတ်မှတ်သည့်တန်ဖိုး၊ ယင်းကုန်စည်အပေါ် စည်းကြပ်သည့် အကောက်ခွန်နှင့် ကုန်ချစရိတ်တို့ ပေါင်းစပ်ပါဝင်သောငွေကို ဆိုသည်။

## အခွန်ထမ်း၏ အသေးစိတ်အချက်အလက်များ

မည်သည့်သုံးလပတ်အတွက် အထူးကုန်စည်ခွန်ကြေးညာလွှာကို တင်သွင်းကြောင်းကို ဖော်ပြပါ အပေါ်ဆုံးအလျားကွက်တွင် ဖြည့်သွင်းဖော်ပြပေးပါ။

### အလျားကွက် (ဃ)

ဤအခွန်ထမ်းအတွက် ပထမဆုံး အထူးကုန်စည်ခွန်ကြေးညာလွှာ တင်သွင်းခြင်းဖြစ်လျှင် “ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် ကနဦး ကြေးညာလွှာ” အကွက်ကို အမှတ်ခြစ်ပါ။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ယခင်တင်သွင်းထားသည့် သုံးလပတ်ကြေးညာလွှာကို ပြင်ဆင်တင်သွင်းခြင်း ဖြစ်ပါက “သုံးလပတ်ကာလအတွက် ကြေးညာလွှာကို ပြင်ဆင်သည့်ကြေးညာလွှာ” အကွက်ကို အမှတ်ခြစ်၍ ယင်းပြင်ဆင်သည့် သုံးလပတ်ကာလကို အမှတ်ခြစ်ပါ။ ဤအခွန်ကြေးညာလွှာသည် ယခုဖော်ပြထားသည့် အခွန်ထမ်းအတွက် နောက်ဆုံးတင်သွင်းခြင်းဖြစ်ပါက (ဆိုလိုသည်မှာ အခွန်ထမ်းသည် လုပ်ငန်းဖျက်သိမ်းသည့်အတွက် ဆက်လက်တည်ရှိတော့မည်မဟုတ်သည့်အတွက်) “ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် အပြီးသတ် ကြေးညာလွှာ” ဆိုသည့် အကွက်ကို အမှတ်ခြစ်ပါ။ ယခင်ကြေးညာလွှာ တင်သွင်းပြီးနောက် လိပ်စာအပြောင်းအလဲ ဖြစ်ပါက “လိပ်စာပြောင်းလဲခြင်း” ဆိုသည့် အကွက်ကို အမှတ်ခြစ်ပါ။

### အပိုင်း က ၊ ဒေါင်လိုက်ကွက် (က)

ထုတ်လုပ်သော ကုန်စည်အရေအတွက် သို့မဟုတ် အရောင်းပမာဏ(အထူးကုန်စည်ခွန်မပါ)ကို သက်ဆိုင်ရာတွင် အားလျော်စွာ ဖြည့်စွက်ပါ။ အလျား ကွက် ၁-၃၊ ၆၊ ၁၀-၂၂ နှင့် ၂၅-၃၆ တွင် ထုတ်လုပ် သို့မဟုတ် ရောင်းချသည့် အရေအတွက်ကို အသုံးပြုပါ။ အလျားကွက် ၄-၅၊ ၇-၉၊ ၂၃-၂၄ နှင့် ၃၇-၄၃ တို့အတွက် အရောင်းပမာဏ(အထူးကုန်စည်ခွန်မပါ)ကို အသုံးပြုပါ။

| အလျားကွက်                        | ဒေါင်လိုက်ကွက် (က) တွင်ဖော်ပြချက် |
|----------------------------------|-----------------------------------|
| ၁။ (က) စီးကရက်အမျိုးမျိုး။       | စီးကရက်လိပ် အရေအတွက်              |
| ၂။ (ခ) စီးကရက်အမျိုးမျိုး။       | စီးကရက်လိပ် အရေအတွက်              |
| ၃။ (ဂ) စီးကရက်အမျိုးမျိုး။       | စီးကရက်လိပ် အရေအတွက်              |
| ၄။ ဆေးရွက်ကြီး။                  | ဆေးရွက်ကြီးတန်ဖိုး                |
| ၅။ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။ | ဆေးရွက်ကြီးတန်ဖိုး                |
| ၆။ ဆေးပေါ့လိပ်။                  | ဆေးပေါ့လိပ်အရေအတွက်               |
| ၇။ ဆေးပြင်းလိပ်။                 | ဆေးပြင်းလိပ်တန်ဖိုး               |
| ၈။ ဆေးတံသောက်ဆေးများ။            | ဆေးတံသောက်ဆေးတန်ဖိုး              |
| ၉။ ကွမ်းစားဆေးအမျိုးမျိုး။       | ကွမ်းစားဆေးအမျိုးမျိုးတန်ဖိုး     |
| ၁၀။ (က) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၁။ (ခ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၂။ (ဂ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၃။ (ဃ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၄။ (င) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၅။ (စ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၆။ (ဆ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၇။ (ဇ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |
| ၁၈။ (ဈ) အရက်အမျိုးမျိုး။         | လီတာပမာဏ                          |

|                                                                                                                                                                                                                                               |                     |
|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------|
| ၁၉။ (ည) အရက်အမျိုးမျိုး။                                                                                                                                                                                                                      | လီတာပမာဏ            |
| ၂၀။ (ဋ) အရက်အမျိုးမျိုး။                                                                                                                                                                                                                      | လီတာပမာဏ            |
| ၂၁။ (ဌ) အရက်အမျိုးမျိုး။                                                                                                                                                                                                                      | လီတာပမာဏ            |
| ၂၂။ (ဍ) အရက်အမျိုးမျိုး။                                                                                                                                                                                                                      | လီတာပမာဏ            |
| ၂၃။ (ဎ) အရက်အမျိုးမျိုး။                                                                                                                                                                                                                      | တစ်လီတာတန်ဖိုး      |
| ၂၄။ ဘီယာအမျိုးမျိုး။                                                                                                                                                                                                                          | ဘီယာတန်ဖိုး         |
| ၂၅။ (က) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၂၆။ (ခ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၂၇။ (ဂ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၂၈။ (ဃ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၂၉။ (င) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၀။ (စ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၁။ (ဆ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၂။ (ဇ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၃။ (ဈ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၄။ (ည) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၅။ (ဋ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၆။ (ဌ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | လီတာပမာဏ            |
| ၃၇။ (ဍ) ဝိုင်အမျိုးမျိုး။                                                                                                                                                                                                                     | တစ်လီတာတန်ဖိုး      |
| ၃၈။ သစ်လုံး၊ သစ်ခွဲသားများ။                                                                                                                                                                                                                   | သစ်တန်ဖိုး          |
| ၃၉။ (က) Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများနှင့် ဘက်ထရီ လျှပ်စစ်ကား (Battery Electric Vehicle (BEV)) များမှအပ ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။ | ကားတန်ဖိုး          |
| ၄၀။ (ခ) Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများနှင့် ဘက်ထရီ လျှပ်စစ်ကား (Battery Electric Vehicle (BEV)) များမှအပ ၂၀၀၀ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။ | ကားတန်ဖိုး          |
| ၄၁။ (ဂ) Double Cab 4 Door Pickup ကားများအပါအဝင် Pickup ကားများနှင့် ဘက်ထရီ လျှပ်စစ်ကား (Battery Electric Vehicle (BEV)) များမှအပ ၄၀၀၀ CC အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။           | ကားတန်ဖိုး          |
| ၄၂။ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ ။                                                                                                                                                                                                   | ဆီတန်ဖိုး           |
| ၄၃။ သဘာဝဓာတ်ငွေ့။                                                                                                                                                                                                                             | သဘာဝဓာတ်ငွေ့တန်ဖိုး |

## အပိုင်း ၁ ၊ ဒေါင်လိုက်ကွက် (က)

ပြည်ပသို့တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုး(အထူးကုန်စည်ခွန်မပါ)ကို ဖြည့်သွင်းပါ။

| အလျားကွက်                                 | ဒေါင်လိုက်ကွက် (က) တွင်ဖော်ပြချက်     |
|-------------------------------------------|---------------------------------------|
| ၁။ သစ်လုံး၊ သစ်ခွဲသားများ (ပြည်ပပို့ကုန်) | တင်ပို့သည့် သစ်လုံး၊ သစ်ခွဲသားတန်ဖိုး |
| ၂။ အခြားပြည်ပပို့ အထူးကုန်စည်များ         | တင်ပို့သည့် အထူးကုန်စည်တန်ဖိုး        |

## အပိုင်း ၈၊ အလျားကွက် ၁

ကျသင့်အထူးကုန်စည်ခွန်။ အပိုင်း ၈၊ အလျားကွက် ၄၄ နှင့် အပိုင်း ၁၊ အလျားကွက် ၃ တို့ကို ပေါင်းပါ။

(မှတ်ချက်။ ကျသင့်သည့်အခွန်ကို တွက်ချက်သတ်မှတ်ရာတွင် ပြား ၅၀ အောက်နည်းသော အခွန်ငွေကို ထည့်သွင်းမတွက်ချက်ဘဲ ပြား ၅၀ နှင့် တစ်ကျပ်ကြားရှိ အခွန်ငွေကိုသာ တစ်ကျပ်ဟု ထည့်သွင်းတွက်ချက်ရမည်။)

## အပိုင်း ၈၊ အလျားကွက် ၂

သုံးလပတ်အတွင်းပေးဆောင်ခဲ့သည့် စုစုပေါင်းအထူးကုန်စည်ခွန်။ ပေးဆောင်ခဲ့သည့်ပမာဏကို ယခင်နှစ်မှ သယ်ယူလာသော သို့မဟုတ် ယခင်သုံးလပတ်မှ သယ်ယူလာသော ပိုမိုပေးဆောင်ခဲ့သည့်အခွန်နှင့်ကိုက်ညီပြီး ပေးသွင်းနိုင်ပါသည်။

(မှတ်ချက်။ ကျသင့်သည့်အခွန်ကို တွက်ချက်သတ်မှတ်ရာတွင် ပြား ၅၀ အောက်နည်းသော အခွန်ငွေကို ထည့်သွင်းမတွက်ချက်ဘဲ ပြား ၅၀ နှင့် တစ်ကျပ်အကြားရှိ အခွန်ငွေကိုသာ တစ်ကျပ်ဟု ထည့်သွင်းတွက်ချက်ရမည်။)

## အပိုင်း ၈၊ အလျားကွက် ၃

ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် အခြားအထူးကုန်စည် ထုတ်လုပ်သူများထံမှ ဝယ်ယူခြင်းပြုလုပ်သည့် သုံးလပတ်အတွက်ခန့်မမည့် အထူးကုန်စည်ခွန်။ ဤအလျားကွက်တွင် အောက်ပါတို့ကိုသာ ဖြည့်သွင်းပါ-

- ပြည်တွင်းသို့တင်သွင်းစဉ်က သို့မဟုတ် အခြားအထူးကုန်စည်ထုတ်လုပ်သူထံ ကိုယ်တိုင်ဝယ်ယူစဉ်က ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
- ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏အခွန်ကောက်ခံပဒေ ပုဒ်မ ၁၁ (ခ) တွင် ဖော်ပြထားသော အထူးကုန်စည်များကို ပြည်တွင်းသို့ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့စဉ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။

သုံးလတစ်ကြိမ် တင်သွင်းမည့် အထူးကုန်စည်ခွန်ကြေညာလွှာ တင်သွင်းသည့်အခါ ပုံစံ ပတခ(အထခ)-၀၅-၀၁၊ ပတခ(အထခ)-၀၅-၀၂ တို့၏ မိတ္တူ နှင့် ပုံစံ ပတခ(အထခ)-၀၅-၀၃ မူရင်းကို ပူးတွဲတင်သွင်းပါ။

မှတ်ချက်။ အထူးကုန်စည်များ ရောင်းချသည့်အတွက် ကျသင့်သည့်အခွန်ကို လူကြီးမင်း၏လုပ်ငန်းမှ မရွေးမပြောင်းနိုင်သော သို့မဟုတ် ငွေလုံးငွေရင်း ပစ္စည်းများ (Fixed or Capital Assets) အတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်နှင့် ခန့်မမည့်မရပါ။

အကယ်၍ အထူးကုန်စည်များ တင်သွင်းသည့်အပေါ် ကျသင့်သည့် အထူးကုန်စည်ခွန် သို့မဟုတ် မြန်မာပြည်တွင်း၌ အခြားအထူးကုန်စည် ထုတ်လုပ် ရန်အတွက် ဝယ်ယူသောအထူးကုန်စည်ခွန် (input tax) သည် အထူးကုန်စည်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအတွက် ပေးချေရမည့် အထူးကုန်စည်ခွန် (output tax) ထက်များနေပါက ပိုလျှံနေသည့်ပမာဏ (excess input tax) ကို အထူးကုန်စည်ခွန်ကျသင့်သည့် ယင်းဘဏ္ဍာနှစ် အတွက် ဝင်ငွေခွန်တွက်ချက်ရာတွင် စီးပွားရေးလုပ်ငန်း အသုံးစရိတ်အဖြစ် သတ်မှတ်ခွင့်ပြုမည်ဖြစ်သည်။

လူကြီးမင်း၏ အထူးကုန်စည်များအတွက် အခွန်ခန့်မပေးဆောင်ရာတွင် မြန်မာနိုင်ငံတွင်း ရောင်းချသည့် အထူးကုန်စည်များ သို့မဟုတ် သုံးလပတ် အတွင်း ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အတွက် အခွန်ကျထိုက်သည့် အထူးကုန်စည်များအတွက်သာ ခွင့်ပြုထားပါသည်။ လူကြီးမင်း၏ အထူးကုန်စည် စာရင်းတွင် ရောင်းချခြင်းမရှိသေးဘဲ ကျန်ရှိနေသေးသည့် အထူးကုန်စည်များအတွက် အထူးကုန်စည် ရယူဖြည့်သွင်းရာတွင် ကျသင့်သည့် အထူးကုန်စည်ခွန်ပမာဏကို အထူးကုန်စည်များ ရောင်းချချိန် သို့မဟုတ် ပြည်ပသို့တင်ပို့ချိန်တွင် ကျသင့်မည့်အထူးကုန်စည်ခွန်တွင် ဆက်လက် သယ်ဆောင် ခန့်မနိုင်ပါသည်။

အထက်ဖော်ပြပါ ခန့်မခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုက်နာရန်အခက်အခဲရှိနေသည့် အခွန်ထမ်းများအနေနှင့် အခြားခန့်မသည့် နည်းလမ်းတစ်ခုကို အသုံးပြုလိုကြောင်း ညွှန်ကြားရေးမှူးချုပ်ထံသို့ လျှောက်ထားနိုင်ပါသည်။ အကြံပြုထားသည့် ယင်းအခြားနည်းလမ်းအား ပြည်တွင်းအခွန်များဦးစီးဌာနမှနေ၍ သုံးသပ်ကြည့်ရှုမည်ဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက သုံးသပ်ကြည့်ရှုပြီးသည့်အခါ ယင်းအကြံပြုချက် အား အတည်ပြုမည် သို့မဟုတ် သတ်မှတ်ထားသည့် အခြားနည်းလမ်းများကို အသုံးပြုရန် အတည်ပြုပါမည်။

(မှတ်ချက်။ ကျသင့်သည့်အခွန်ကို တွက်ချက်သတ်မှတ်ရာတွင် ပြား ၅၀ အောက်နည်းသော အခွန်ငွေကို ထည့်သွင်းမတွက်ချက်ဘဲ ပြား ၅၀ နှင့် တစ်ကျပ်အကြားရှိ အခွန်ငွေကိုသာ တစ်ကျပ်ဟု ထည့်သွင်းတွက်ချက်ရမည်။)

## အပိုင်း ၈၊ အလျားကွက် ၄

ယခုသုံးလပတ်သို့ သယ်ယူလာသော ယခင်သုံးလပတ်တွင် ပိုမိုပေးဆောင်ထားခဲ့သော အထူးကုန်စည်ခွန်။ ဤသုံးလပတ်အတွက် အသုံးပြုရန် ဆုံးဖြတ် ထားသော ယခင်သုံးလပတ်တွင် ပိုမိုပေးဆောင်ထားခဲ့သော အထူးကုန်စည်ခွန်ပမာဏကို ဤအလျားကွက်တွင် ဖြည့်ပါ။

## အပိုင်း ၈၊ အလျားကွက် ၅

ပေးဆောင်ရန်ကျန်ပမာဏ။ အလျားကွက် ၅ ရှိ ပမာဏသည် ကြေညာလွှာတင်သွင်းသည့်အချိန်တွင် ပေးဆောင်ရမည့် သက်ဆိုင်ရာသုံးလပတ် အတွက် ထပ်မံပေးဆောင်ရမည့်အခွန် ဖြစ်သည်။

လစဉ်ကျသင့်သောအခွန်ကို သက်ဆိုင်လကုန်ဆုံးပြီး ၁၀ ရက်အတွင်း ပေးဆောင်ရမည်။ ကျသင့်အခွန်ကို [www.ird.gov.mm](http://www.ird.gov.mm) website မှတစ်ဆင့် MPU Debit Card ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကဘဏ်ခွဲများမှတစ်ဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-Net (RTGS) စနစ်ရှိ Customer Credit Transfer Function (CCT) ကို အသုံးပြု၍ဖြစ်စေ၊ အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့်ဖြစ်စေ ပေးဆောင်နိုင်ပါသည်။ MPU၊ CBM-Net မှတစ်ဆင့် ပေးဆောင်ခြင်းများအတွက် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာငွေစာရင်းသို့ အခွန်ငွေလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ပြည်တွင်းအခွန်များဦးစီး ဌာနမှ လုံခြုံမှုအဆင့် (QR Code) ပါသော အခွန်ငွေလက်ခံရရှိကြောင်း အကြောင်းကြားစာအား အီးမေးလ်မှတစ်ဆင့် ပေးပို့မည်ဖြစ်ပါသည်။ ထိုအကြောင်း ကြားစာအား ချလန်ကဲ့သို့ပင် မှတ်တမ်းအဖြစ် သိမ်းထားရမည်။

## အပိုင်း ၈၊ အလျားကွက် ၆

ပို၍ပေးဆောင်ထားသောပမာဏ။ အလျားကွက် ၆ ရှိ ပမာဏသည် အခွန်ကြေညာလွှာ တွက်ချက်မှုမှန်ကန်ပါက ယခုကြေညာလွှာတင်သွင်းသည့် သုံးလပတ်ကာလအတွက် ပို၍ပေးဆောင်ထားသောပမာဏ ဖြစ်သည်။

အခွန်ထမ်းပေးဆောင်ထားသည့် အခွန်ပမာဏသည် စည်းကြပ်သည့်ပမာဏ သို့မဟုတ် ပေးဆောင်ရန်တာဝန်ရှိသည့်ပမာဏထက် ကျော်လွန်နေပါက ယင်းပိုငွေကို ပြန်အမ်းမည်ဖြစ်ပြီး ယင်းသို့ပြန်အမ်းရာတွင် -

(က) အခွန်ထမ်းပေးဆောင်ရမည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနှင့် သက်ဆိုင်သည့် စည်းကြပ်ပြီးသည့် အခွန်၊ အတိုး သို့မဟုတ် ဒဏ်ကြေးငွေများကို ခုနှိမ်မည်၊

(ခ) ထို့ပြင် ကျန်ရှိသည့် ပြန်အမ်းငွေပမာဏမှ လာမည့် ၁၂ လအတွင်း အခွန်ထမ်းပေးဆောင်ရမည့် အခွန်တာဝန်ကို ကြိုတင်ခွန်အဖြစ် ခုနှိမ်မည်၊

(ဂ) အထက်ပါ (က)၊ (ခ) နှင့် မဆန့်ကျင်စေဘဲ ပြန်အမ်းရန်ရှိသည့် ပမာဏအားလုံးကို ပြန်အမ်းပေးမည်၊

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြန်အမ်းငွေ သို့မဟုတ် ခုနှိမ်ခွင့်ကို စည်းကြပ်မှုနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာအခွန်ကာလ ကုန်ဆုံးပြီး ၆ နှစ် အတွင်း အခွန်ထမ်းက လျှောက်ထားတောင်းခံခြင်း သို့မဟုတ် ယင်းကာလအတွင်း ညွှန်ကြားရေးမှူးချုပ်က တွေ့ရှိဆောင်ရွက်ခြင်းဖြစ်မှသာ ခွင့်ပြု မည်ဖြစ်သည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၃နှင့်အညီ ဆောင်ရွက်ပြီးနောက် ပိုမိုပေးသွင်းခဲ့သောပမာဏ ကျန်ရှိနေပြီး ယင်းကိုနောင်လာမည့် အခွန်နှစ် အတွက် အသုံးပြုလိုပါက အလျားကွက် ၆ ရှိ အကွက်တွင် အမှတ်ခြစ်ပါ။

### **ဆောင်ရွက်ခယူ၍ ကြေညာလွှာ ဖြည့်သွင်းသူ၏ ကတိဝန်ခံချက်**

ဤကြေညာလွှာမတင်သွင်းမီ စာမျက်နှာ ၄ ၌ ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူ (ဥပမာ။ သင်၏ စာရင်းကိုင် သို့မဟုတ် စာရင်းစစ်ဆေးသူ) အား ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေရမည်။ အကယ်၍ သင်၏ဝန်ထမ်းမှ ဆောင်ရွက်ပါက ဤအပိုင်းတွင် လက်မှတ်ရေးထိုးရန် မလိုအပ်ပါ။ မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။

### **အခွန်ထမ်း (သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်**

ဤကြေညာလွှာကို မတင်သွင်းမီ စာမျက်နှာ ၄ တွင် လက်မှတ်ထိုးထားကြောင်း သေချာစစ်ပါ။

- ပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်ပါက ထိုပုဂ္ဂိုလ်မှ လက်မှတ်ရေးထိုးရမည်။
- သမဝါယမအသင်းအဖွဲ့ဖြစ်ပါက ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူးမှ လက်မှတ်ရေးထိုးရမည်။
- ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ကိုယ်စားလှယ်၊ အတွင်းရေးမှူး၊ အထွေထွေမန်နေဂျာ (သို့) မန်နေဂျာမှ လက်မှတ်ရေးထိုးရမည်။
- အစိုးရအဖွဲ့အစည်းဖြစ်ပါက စီမံရေးရာ(သို့) ငွေစာရင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးမှ လက်မှတ်ရေးထိုးရမည်။

မှတ်ချက်။ စာရွက်စာတမ်း လိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။